



LESSON 19 よかった YOKATTA

□ドリゴ	おーい、アンナさん。	ဟေး . . . အန်းနာ။
ရိုဒရိုဂို	ÔI, ANNA-SAN.	
アンナ	みんな。	ဟေး . . . အားလုံး (သူငယ်ချင်းတို့)
အန်းနာ	MINNA.	
□ドリゴ	よかった。心配 <small>しんぱい</small> したよ。	တော်ပါသေးရဲ့။ စိတ်ပူနေတာ။
ရိုဒရိုဂို	YOKATTA. SHINPAI SHITA YO.	
アンナ	ごめんなさい。	တောင်းပန်ပါတယ်။
အန်းနာ	カメラが <small>やす</small> 安 <small>やす</small> かったので、つい <small>み</small> 見 <small>み</small> てしまいま <small>ま</small> した。	ကင်မရာတွေက ဈေးပေါတာကြောင့် အမှတ်တမဲ့ ကြည့်နေလိုက်မိတယ်။
	GOMENNASAI.	
	KAMERA GA YASUKATTA NODE,	
	TSUI MITE SHIMAIMASHITA.	



သဒ္ဒါရှင်းလင်းချက်

- ① နာမဝိသေသနတွေရဲ့အတိတ်ကာလပုံစံ 👉 နာမဝိသေသနများ : စာမျက်နှာ ၅၃ သို့
- ◆ ဂျပန်စကားမှာ နာမဝိသေသနတွေက အတိတ်ကာလပုံစံတွေရှိပါတယ်။ I-နာမဝိသေသနရဲ့အတိတ်ကာလပုံစံကိုရဖို့ I ကို KATTA လို့ပြောင်းရပါတယ်။ NA-နာမဝိသေသနရဲ့အတိတ်ကာလပုံစံကိုရဖို့ နောက်မှာ DATTA ကိုထည့်ရပါတယ်။
 - I-နာမဝိသေသနများ : YASUI (ဈေးသက်သာသော) ⇒ YASUKATTA (ဈေးသက်သာခဲ့သော)
 - (ခြွင်းချက်) : II (ကောင်းသော) ⇒ YOKATTA (ကောင်းခဲ့သော၊ တော်ပါသေးရဲ့)
 - NA-နာမဝိသေသနများ : DAIJÔBU (အဆင်ပြေသော) ⇒ DAIJÔBUDATTA (အဆင်ပြေခဲ့သော)

② GOMENNASAI (တောင်းပန်ပါတယ်)

- ◆ သိပ်ရင်းနှီးတဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုပြောရင် GOMENNASAI ဆိုတာကိုသုံးကြပါတယ်။
- ◆ SUMIMASEN ဆိုတာ GOMENNASAI လို့ တောင်းပန်တာထက်ရူးသုံးစကားပိုဆန်ပါတယ်။



👉 သင်ခန်းစာ ၂၂ ကိုကြည့်ပါ။



ကင်မရာရဲ့ရှုပ်တာအသံကိုဖော်ပြတဲ့အိုနိုမာတိုပဲပါ။
 ကင်မရာရဲ့ရှုပ်တာအသံအပြင်၊ လူတစ်ယောက်၏တံပုံရိုက်နေပုံကိုပါဖော်ပြဖို့သုံးတဲ့အိုနိုမာတိုပဲပါ။